

# Indy မြို့ကိုဆက်လက်ဖွင့်နေရန် ထိန်းသိမ်းထားပါ။ မျက်နှာဖုံးတပ်ဆင်ပါ

COVID-19 ရောဂါကူးစက်သူများ မများလာစေရန်နှင့် ဤရောဂါကြောင့် ဆေးရုံတက်သူများ လျော့နည်းစေရန်အတွက် Indianapolis မြို့အစိုးရမှ ပြန်လည်ဖွင့်လှစ်ခြင်း အစီအစဉ်ကို ဆိုင်းငံ့ထားပါသည်။ ထို့အပြင် မေရီယံကောင်တီ ပြည်သူ့ကျန်းမာရေးဌာနမှ ဂျူလိုင်လ 9 ရက်နေ့မှစ၍ အများပြည်သူ အဆောက်အအုံများတွင် ရောက်ရှိနေသောအချိန်နှင့်/သို့မဟုတ် အပြင်ဘက်တွင် အကွာအဝေးခြား၍ သေချာစွာ လူစုလူဝေးမရှောင်ကြဉ်နိုင်သော အခြေအနေတွင် ပြည်သူများ အားလုံးကို မဖြစ်မနေ မျက်နှာဖုံးတပ်ရန် သတ်မှတ်ထားပါသည်။

## အများပြည်သူကြားတွင် မဖြစ်မနေ မျက်နှာဖုံးတပ်ဆင်ထားရမည်။



ခြင်းချက်များမှအပ လူတိုင်းသည် အိမ်မှလွဲ၍ အဆောက်အအုံထဲ ရောက်ရှိသောအခါ သို့မဟုတ် အပြင်ဘက်တွင် (အများပြည်သူ စုစည်းရာနေရာအပါအဝင်) အကွာအဝေး အနည်းဆုံး ခြောက်ပေခြားပြီး လူစုလူဝေးမရှောင်နိုင်သော အခြေအနေတွင် မျက်နှာဖုံးကို တပ်ဆင်ထားရမည်။ ဤစည်းကမ်းသတ်မှတ်ချက်သည် အောက်ပါပုဂ္ဂိုလ်များအတွက် အကျိုးမဝင်ပါ။

- အသက်နှစ်နှစ် အောက်ရှိသူများ
- အကြားအာရုံ သို့မဟုတ် စကားပြောဆိုမှု ချို့ယွင်းသူများနှင့် မျက်နှာဖုံးကြောင့် စကားပြောဆိုဆက်သွယ်ရန် အဟန့်အတားဖြစ်သူများ အပါအဝင် ခန္ဓာကိုယ်၊ ဆေးကုသမှု၊ သို့မဟုတ် ကျန်းမာရေးနှင့် သက်ဆိုင်သော အကြောင်းရင်းကြောင့် မျက်နှာဖုံး တပ်ဆင်၍ မရသူများ
- မျက်နှာဖုံးတပ်ဆင်ထားလျှင် သင့်လျော်သော ကုသစောင့်ရှောက်မှုကို အဟန့်အတားဖြစ်စေမည့် အခြေအနေများရှိသော ဆေးရုံတက်သူများ သို့မဟုတ် အခြားသော ကျန်းမာရေး ကုသမှု အဆောက်အအုံများတွင် ရောက်ရှိနေသူများ
- အိုးမဲ့အိမ်မဲ့ဖြစ်သူများ
- အများပြည်သူ အဆောက်အအုံထဲရှိ အခန်းထဲတွင် တစ်ဦးတည်းရှိနေသူများ သို့မဟုတ် မော်တော်ယာဉ်နှင့် ခရီးသွားနေသူများ
- မျက်နှာဖုံးတပ်ဆင်ထားလျှင် ဘေးကင်းမှုအန္တရာယ် ဖြစ်စေသော အလုပ်လုပ်သူများ
- အချုပ်ခန်းထဲရှိနေသူများ
- စားသောက်ဆိုင်၊ ဘားဆိုင်၊ သို့မဟုတ် အစားအသောက် ရောင်းသောအခြားဆိုင်များတွင် အစားအသောက် စားသုံးနေစဉ် ထိုင်နေသူများ။ သို့သော်ငြားလည်း စားသောက်ဆိုင်များ သို့မဟုတ် ဘားဆိုင်များတွင် ရှိနေစဉ် အခြားအချိန်များအားလုံးတွင် မျက်နှာဖုံးတပ်ဆင်ထားရမည်
- ပြေးခြင်း၊ အမြန်လမ်းလျှောက်ခြင်း၊ ပုံမှန်လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ သို့မဟုတ် လူဦးရေ 25 ဦးအောက် ရှိသောအုပ်စုထဲ ရေကူးခြင်း၊ သို့မဟုတ် မျက်နှာဖုံးတပ်ဆင်၍ မရသော အဆောက်အအုံတွင်း လေ့ကျင့်ခန်းများ၊ စသည့်နည်းများအပါအဝင် အပြင်ဘက်တွင် ကာရလေ့ကျင့်ခန်း လုပ်သူများ
- မျက်နှာဖုံးတပ်ဆင်ရန် အချိန်မသင့် အမှန်စင်စစ်ဖြစ်သော အရေးပေါ်အခြေအနေ ကြုံရသူများ

မျက်နှာဖုံးများကို မဝယ်နိုင်သော မေရီယံမြို့နယ်စုအတွင်း နေထိုင်သူများ ၊ သက်ကြီးရွယ်အိုများနှင့် ကျန်းမာရေးအခြေအနေ ဆိုးဝါးသောသူများ အတွက် မျက်နှာဖုံးများကို အခမဲ့ရယူနိုင်ပါသည်။ လျှောက်လွှာတင်ရန် [indy.gov/masks](http://indy.gov/masks) တွင်ဖတ်ရှုပါ။

အောက်တွင် အတိအကျဖော်ပြထားခြင်းမှလွဲ၍ စီးပွားရေး လုပ်ငန်းများနှင့် လူပုဂ္ဂိုလ်များအနေဖြင့် အင်ဒီယားနားပြည်နယ် ၏ အစီအစဉ် အဆင့် 4.5 တွင် ဖော်ပြထားသော လူဦးရေ သတ်မှတ်နှုန်းနှင့် အကွာအဝေးခြားခြင်းဖြင့် လူစုလူဝေး ရှောင်ကြဉ်ခြင်း လမ်းညွှန်ချက်များကို လိုက်နာသင့်သည်။



ဘိုးဘွားရိပ်သာများနှင့် နေထိုင်ရန် ကူညီ စောင့်ရှောက်မှုပေးသော အဆောက်အအုံများ အထဲ သို့ အလည်သွားခြင်းကို တားမြစ်ထားပါသေးသည်။



လူဦးရေ 250 ထက်ကျော်ပြီး အများပြည်သူ စုဝေးခြင်းကို ခွင့်ပြုသော်လည်း အားမပေးပါ။



လူဦးရေ 1,000 နှင့်အထက် တက်ရောက်သူ ရှိနိုင်ကြောင်း ယူဆရသော ဈေးရောင်းပွဲများ၊ ပျော်ပွဲရွှင်ပွဲများ၊ ညီလာခံများနှင့် အားကစားပွဲများတွင် MCPHD ပြည်သူ့ကျန်းမာရေးဌာန ခွင့်ပြုထားသော အန္တရာယ်လျော့နည်းရေး အစီအစဉ် ရှိရမည်။



လူငယ်အတွက် ညအိပ်စခန်းများကို ယခုအချိန်တွင် ပိတ်ထားရပါသေးသည်။

